

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည်ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကိုပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(ကသခ)-၀၄-၀၉(က)

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၁၊ ပုဒ်မခွဲ (စ) နှင့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ
ပုဒ်မ ၄၀(က)တို့အရ ဒဏ်ကြေးငွေစည်းကြပ်မှု အကြောင်းကြားစာ

အခွန်တောင်းခံလွှာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည်-----

အခွန်ထမ်းမှတ်ပုံတင်အမှတ်-----

လိပ်စာ-----

၁။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၁၊ ပုဒ်မခွဲ(စ)နှင့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၄၀(က) တို့အရ လူကြီးမင်း၏ ပျက်ကွက်မှုများအတွက် အောက်ဖော်ပြပါ ဒဏ်ကြေးငွေများအား ပေးဆောင်ရန် အကြောင်းကြားပါသည်-

ပေးဆောင်ရမည့်ဒဏ်ကြေးငွေ

ကျပ်

(က) ပြေစာအပေါ် ကပ်နှိပ်ရမည့် အခွန်အမှတ်တံဆိပ် (ကျသင့်အခွန်)၏

၁၀၀% ပေးဆောင်ရမည့်ဒဏ်ကြေးငွေ

(ခ) -----ဘဏ္ဍာနှစ်အတွင်း အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန်

-----အကြိမ် ပျက်ကွက်ခြင်းအတွက် ပေးဆောင်ရမည့်ဒဏ်ကြေးငွေ

စုစုပေါင်းပေးဆောင်ရမည့်ဒဏ်ကြေးငွေ

စုစုပေါင်းပေးဆောင်ရမည့်ဒဏ်ကြေးငွေ (စာဖြင့်) -----

၂။ အထက်ပါ ပေးဆောင်ရမည့် ဒဏ်ကြေးငွေပမာဏကို-----မြို့ရှိ -----ဘဏ်၊ ဘဏ်ခွဲ ()၊
ဘဏ်စာရင်းအမှတ် MD----- သို့ ပူးတွဲပါငွေသွင်းချလန်ဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်နည်းလမ်းဖြင့်ဖြစ်စေ
----- ရက်နေ့နောက်ဆုံးထားပေးသွင်းရန်ဖြစ်ပါသည်။



မိတ္တူကို

ရုံးလက်ခံ

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး